

မြန်မာနိုင်ငံသား/မြန်မာနိုင်ငံသားဟောင်းများအတွက် သိကောင်းစရာများ

မြန်မာနိုင်ငံသားများ

- မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းကုန်တိုး၍ အသစ်ထုတ်ယူခြင်း ကျသင့်ငွေနှုန်း - ဆွစ်ဖရန့် ၂၅
 နောက်ကျဒဏ်ကြေး(၁)နှစ်လျှင် ဆွစ်ဖရန့် ၁၅ -
 မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးဒဏ်ကြေး ဆွစ်ဖရန့် ၇၅ -
- မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးမည့် ပုဂ္ဂိုလ်များအနေဖြင့်
- နိုင်ငံကူးလက်မှတ်စာအုပ်(မူရင်း)နှင့် ယင်းနိုင်ငံကူးလက်မှတ်စာအုပ်မိတ္တူ။
- ၂လက်မပတ်လည် နောက်ခံအဖြူဖြင့် ရောင်စုံဓာတ်ပုံ(၂)ပုံ
- နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်လွှာတို့ကို တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုခြင်း

- ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ပြည်ပတွင် နေထိုင်သူများ၏ နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာမှ ဝင်ငွေခွန် ပေးဆောင်မှုကို ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။ ယင်းနောက်ပိုင်း ကာလများအတွက် ဝင်ငွေခွန်ပေးဆောင်ရန် မလိုတော့ဘဲ ယင်းရက် မတိုင်မှီ ကာလများ အတွက်မူ အခွန်ဆောင်ရမည် ဖြစ်ပါသည်။

မှီခိုသူမိသားစုဝင်များ နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားခြင်း

- (က) ပြည်ပသို့ တရားဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများနှင့် ၎င်းတို့အား မှီခိုနေထိုင်လျက်ရှိသူ မိသားစုများ။
- (ခ) နိုင်ငံခြားသား သား/သမီးကို မှီခိုသူ မိဘများ နိုင်ငံကူး လက်မှတ်သက်တမ်းတိုး လျှောက်ထားခြင်း
- (ဂ) နိုင်ငံခြားသား ခင်ပွန်းအား မှီခိုသည့် မြန်မာအမျိုးသမီးများ၊ အပြန်လေယာဉ်စရိတ် အာမခံငွေ (Return Air Ticket Fee) ဆွစ်ဖရန့် ၈၀၀ ပေးသွင်းရပါမည်။

မြန်မာနိုင်ငံသူသည် နိုင်ငံခြားသားအဖြစ် ခံယူဖြစ်ခဲ့ပါလျှင် (သို့မဟုတ်) ခင်ပွန်းဖြစ်သူ သေဆုံးသွားခဲ့ပါလျှင် (သို့မဟုတ်) ကွာရှင်းပြတ်စဲပြီးခဲ့ပါလျှင် မြန်မာနိုင်ငံကူး လက်မှတ်အား ပြန်လည် အပ်နှံ၍ ငွေလက်ခံဖြတ်ပိုင်းမူရင်းနှင့်အတူ အထောက် အထားပြည့်စုံစွာတင်ပြ၍ အဆိုပါ အပြန်လေယာဉ်စရိတ်အား ပြန်လည်ထုတ်ယူ နိုင်ပါသည်။

(ဃ) ကုလသမဂ္ဂအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများနှင့် ၎င်းအား မှီခိုနေသူများ

(င) ကျောင်းသားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားခြင်း

အထက်တန်းကျောင်း၊ တက္ကသိုလ်၊ ကောလိပ်နှင့် သက်မွေးပညာသင်ကျောင်းများတွင် အချိန်ပြည့်တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားများ။

သက်ဆိုင်ရာ ပညာရေးဌာန၏ ထောက်ခံချက် (မူရင်း)၊ ကျောင်းသားကဒ်(မိတ္တူ)နှင့် အတူ လျှောက်ထားနိုင်ပါသည်။

မြန်မာနိုင်ငံသားမိဘနှစ်ဦးမှ မွေးဖွားလာသည့် ကလေးအတွက် နိုင်ငံကူးအသစ် လျှောက်ထားခြင်း

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်၍ မိဘ ၂ပါး၏ လက်ထပ်စာချုပ်မိတ္တူ၊ ကလေး၏ မွေးစာရင်းမိတ္တူ၊ မိဘ၏ ဝင်ငွေခွန်ပြေစာ မိတ္တူ၊ ကလေးသည် မည်သည့်နိုင်ငံသားအဖြစ်မှ ခံယူထားခြင်းမရှိကြောင်း ခံဝန်ချက် နှင့် ကလေးအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ရန် မိဘ ၂ဦးစလုံးမှ သဘောတူကြောင်း စာတို့ဖြင့် တင်ပြလျှောက်ထားရပါမည်။

မြန်မာနိုင်ငံသား မိခင်/ဖခင်တစ်ဦးနှင့် နိုင်ငံခြားသား မိခင်/ဖခင်တစ်ဦးတို့မှ မွေးဖွားလာသည့် ကလေးအတွက် နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားခြင်း

မွေးဖွားသည့်နေ့မှ ၁ နှစ်အတွင်း တင်ပြလျှောက်ထားရပါမည်။

၃၁-၁၂-၂၀၁၁ ရက်နေ့အထိ မိဘမှ ဝင်ငွေခွန်ကျေပွန်ရပါမည်။

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်၍ မိဘ ၂ပါး၏ လက်ထပ်စာချုပ်မိတ္တူ၊ ကလေး၏ မွေးစာရင်းမိတ္တူ၊ မိဘ၏ ဝင်ငွေခွန်ပြေစာ မိတ္တူ၊ ကလေးသည် မည်သည့်နိုင်ငံသားအဖြစ်မှ ခံယူထားခြင်း မရှိကြောင်း ခံဝန်ချက် နှင့် ကလေးအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ရန် မိဘ ၂ဦးစလုံးမှ သဘောတူကြောင်း စာတို့အား (၄)စုံပြုလုပ်၍ တင်ပြ လျှောက်ထားရပါမည်။

နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသွား၍ နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားခြင်း

ပျောက်ဆုံးခဲ့သည့် နိုင်ငံကူးလက်မှတ်မိတ္တူ (၄)စုံ၊ ရဲစခန်းသို့ ပျောက်ဆုံးကြောင်း တိုင်ကြားထားသော ရဲစခန်းထောက်ခံစာ (Police Report) မူရင်းအပါအဝင်(၄)စုံ၊ ဖြည့်စွက်ပြီး ကိုယ်ရေးရာဇဝင်(၄)စုံ၊ အခွန်ထမ်းဆောင်ပြီးဖြစ်ပါက ဝင်ငွေခွန်ပြေစာ

မိတ္တူ(၄)စုံ၊ ကျောင်းသားဖြစ်ပါက အထောက်အထားစာရွက်စာတမ်းများ၊ မှီခိုသူဖြစ်ပါက မှီခိုသူအထောက်အထားစာရွက်စာတမ်းများတင်ပြ၍ လျှောက်ထားရပါမည်။

နိုင်ငံကူးလက်မှတ် ပျောက်ဆုံး ဒဏ်ကြေး ဆွစ်ဇာလန် ၇၅ နှင့် နိုင်ငံကူးလက်မှတ်အသစ် တန်ဖိုး ဆွစ်ဇာလန် ၂၅ ကျသင့်ပါမည်။

သာသနာ့ဝန်ထမ်းသံဃာတော်များနိုင်ငံကူးလက်မှတ်သက်တမ်းတိုးပါက

- (က) လက်ရှိသီတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော်၏ ထောက်ခံစာမူရင်း
- (ခ) သာသနာဝင်လက်မှတ်မိတ္တူ
- (ဂ) ဆွစ်ဇာလန်နိုင်ငံတွင် နေထိုင်ခွင့်ကဒ်မူရင်း(သို့မဟုတ်) နေထိုင်ခွင့်ဗီဇာ (သို့မဟုတ်) ခိုင်မာသည့် အထောက်အထားတစ်ခု
- (ဃ) နိုင်ငံကူးလက်မှတ်မူရင်း
- (င) ကိုယ်ရေးရာဇဝင်နှင့် ဓါတ်ပုံ(၂)ပုံတို့ကို တင်ပြရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသားဟောင်းများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ပြန်လည် ကိုင်ဆောင်လိုခြင်း၊ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူလိုခြင်းတို့နှင့် စပ်လျဉ်း၍ မြန်မာသံရုံး၊ ဂျီနီဗာမြို့သို့ စုံစမ်းနိုင်ပါသည်။

Permanent Mission of the Republic of the Union of Myanmar to the United Nations Office and other International Organizations, Geneva, Switzerland.
Tel: +41 22 906-9870, +41 22 906-9871 Fax: +41 22 732-8919
Email: mission@myanmargeneva.org